

ကုယာ နှင့် မစ္စရိယ ကူးပြောင်းချက်

တဦးတယောက် ရသင့်ရစိုက်သောစည်းစိမ်ဥစ္စာကို ရှေ့သည့်ကိုင်း
ရလွန်ဖြစ်သည်ကိုင်း ဣစည်းဣးသိရလျှင် စိတ်ပင်ပန်းနေခြင်း
သဘောသည် ကုယာ

မိမိအလိုရှိသော စည်းစိမ်ဥစ္စာကို မိမိရမိ ရပါမည်လား-ဟု မိမိမရ
မှာကို ဣစည်းစိတ်ပင်ပန်းနေခြင်း သဘောသည် မစ္စရိယ
ကုယာနှင့် မစ္စရိယသည် အတူတူဖြစ်လေမရှိကြ။

ကုက္ကုစ္စ (၃) မှီး

၁။ ကုက္ကုစ္စစေတသိတ်

ဣဒေဝိဇိ ဣဒေမုဒ္ဓိယောဥစရိက်၊ မဣရသေးသောသုစရိက်ဗျားကို
ရှောင်တတမန် ဖူငှန်ရုံခြင်းသဘော

၂။ ဝိနယကုက္ကုစ္စ

ဝိနည်း သိက္ခာပုဒ်နှင့်ပတ်သက်ပြီး ဤကံမရှိသဖြင့် ဝံသယဖြစ်ခြင်း

၃။ အသံသတကုက္ကုစ္စ

စောင့်စည်းမှု မရှိဘဲ လက်ခံလျှင်အားမူ၊ ဆေးကစားရန်မူဗျား
ထိုန မိစ္ဆ ပယ်ဖျောက်နည်း (၇) ပါး

- ၁။ အိပ်ချင်ငိုက်မည်၊ လောင်းဖြစ်သော အမှတ်သည်ကို ပယ်ခြင်း၊
- ၂။ တရားစောင့်မည်ကို ဆင်ခြင်ခြင်း၊
- ၃။ တရားစောင့်ကို စွတ်မတ်မှုမရှိခြင်း၊
- ၄။ နားစွက်တို့ကို ဆွဲခြင်း၊ ကိုယ်ကို လက်မူ ပွတ်သပ်ခြင်း၊
- ၅။ မြတ်နာသမိမိ အရပ်မြက်နာ၊ ဣဝံတရားတို့ကို မော်ကြည့်ခြင်း၊
- ၆။ အစောင့်အလင်းကို နှလုံးသွင်းခြင်း၊
- ၇။ ခေါ် ဖျောက်ခြင်း၊

အံ၊ပါ ၄၆၁ (ပဝဏသဗျာသုတ်၊ သက္ကနိပါတ်)

ထိပ် ဖိန့် ပယ်ဖျောက်နည်း (၆) ဦး

၁။ အာဏာကို ဖျောက်ဖျက်။

၂။ တူရိယာပုတ်ကို ဖောက်ဖျက်။

၃။ အလင်းရောင် နှုတ်ဖျက်။

၄။ လွင်ပြင်မှာပေး။

၅။ ထိပ် ဖိန့် နိုင်ပြီးသော ဖိတ်ဆွေကောင်းနှင့် ပေး။

၆။ ဝီရိယအားပေးသော စကားများကိုသာ ပေး။

(သံ၊ ၄၊ ၂၊ ၂၈၉)

ဝီရိယအား ဖြစ်ကြောင်း တရား (၈) ဦး

၁။ အာဏာဖြင့် ယုံမှားသံသယဖြစ်ခြင်း ၂။ အာဏာဖြင့် ၃။ သံဃာဖြင့်

၄။ အကျင့်သီလဖြင့် ၅။ အတိတ်ဘဝဖြင့် ၆။ အနာဂတ်ဘဝဖြင့်

၇။ အတိတ်ဘဝ အနာဂတ်ဘဝဖြင့် ၈။ အကြောင်းအကျိုးတရားတို့ဖြင့်

(စန္ဒယန်တီ၊ ၂၀၈)

၁။ ဒုက္ခသစ္စာဖြင့် ယုံမှားသံသယဖြစ်ခြင်း၊ ၂။ သမုဒယသစ္စာဖြင့်

၃။ နိဗ္ဗာဓသစ္စာဖြင့် ၄။ မဂ္ဂသစ္စာဖြင့်

၅။ ရှေ့ဘဝဖြင့် ၆။ ရောက်ဘဝဖြင့်

၇။ ရှေ့ဘဝ ရောက်ဘဝဖြင့် ၈။ အကြောင်းအကျိုးတရားတို့ဖြင့်

(မဟာနိဗ္ဗေယ၊ ၂၂၅)

ထိပ် ဖိန့်တို့သည် ဘယ်အချိန်မှာ ဖြစ်ကြသလဲ?

ဘယ်လို ပုဂ္ဂိုလ်များ ထိပ် ဖိန့် ဖြစ်ကြသလဲ?

အဓိက ယုံမှားသံသယဖြစ်ခြင်း အကြောင်းရင်းကို ကတွေ့အကျင့်နှင့်အတူ
လေ့လာပါ။